


ခံစားချက်များ ရှာနယ်

ပြောင်းလဲမှုကြီးကြီးမားမားတွေဟာ ခံစားချက်ပြင်းထန်စေပါတယ်။ ဤစာမျက်နှာကိုအသုံးပြုပြီး သင့်ခံစားချက်များကို ပုံဆွဲခြင်းသို့မဟုတ် စာဖြင့်ရေးသားပြီး ဖော်ပြပါ။ ထို့နောက် အတူတူပြောဆိုဆွေးနွေးပြီး သင့်ခံစားချက်များကို မည်သို့ထိန်းချုပ်နိုင်သလဲဆိုတဲ့ နည်းလမ်းရှာပါ။



ဒီနေ့ ငါ့ခံစားရတာကတော့:

ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ ခက်ခဲတဲ့အရာတစ်ခုကတော့:

ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ ကောင်းတဲ့အရာတစ်ခုကတော့: